

Psychological first aid for children

Section B:

Two-day training
programme (Day 1)



Louise Dyring Mbai/Save the Children



Save the Children

ကလေးများအတွက် စိတ်ဝင်းဆုင်ရာစောက်ပုံပေးပြု



Section B:

J-ရက်သင်တန်းအစီအစဉ်(ပထားနေ့)

Louise Dyring Mbae/Save the Children



Save the Children

Aim of training

To empower participants with skills and knowledge to give children and families psychological first aid



Section B:

သင်တန်းရည်ရွယ်ချက်

ကလေသူယ်တွေနှင့်မိသာဒုတွေကို
စိတ်ပိုင်းဆိုင်ရေထောက်ပံ့မှုနှင့်တွေးရန်
ပါ၍ထောက်ရောက်သူတွေကိုယူသုတေသန
စွမ်းရည်တွေဖြင့် တွန်းအာနတွေပေါ်



Section B:



Save the Children

Save the Children – who we are

We work in more than **120 countries**. We save children's lives. We fight for their rights. We help them fulfil their potential.

Our vision is a world in which every child attains the right to survival, protection, development and participation.

Our mission is to inspire breakthroughs in the way the world treats children, and to achieve immediate and lasting **change** in their lives.



Save the Children

Save the Children – ကျွန်တော်တို့ကဘယ်သူတွေလဲ

ကျွန်တော်တို့က နိုင်ငံ ၁၂၂ကျော်မှာ အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့က ကလေးသူငယ်တွေရဲ့အသက်တွေကို ကယ်ဆယ်ပါတယ်။
 ကလေးသူငယ်တွေအခွင့်အရေးအတွက် ကျွန်တော်တို့ကတိုက်ပွဲဝင်ပါတယ်။
 ကလေးသူငယ်တွေ အနာဂတ်မျှော်လင့်ချက်တွေပြည့်ဝလာစေရန်
 ကျွန်တော်တို့က ကူညီပါတယ်။

ကျွန်ပိတ္တော်မျှန်းချက်မှာ ကလေးတိုင်း အသက်ရှင်သန်ခွင့်၊
 ကာကွယ်စောင့်ရောက်မှုရရှိခွင့်ဖွံ့ဖြိုးတိုးတက်ခြင်း နှင့် ပါဝင်ဆောင်ရွက်ခြင်း
 ရှိသောက္ခာမှာကြီးတစ်ခုဖြစ်ပေါ်လာရန်ဖြစ်ပါတယ်။


ကျွန်ပိတ္တော်လုပ်ငန်းတာဝန်မှာ ကလေးများအ ပေါ်ပိုမိုကောင်းမွန်စွာပြုမှုဆက်ဆံရေးကို
 အားမေးမြှင့်တင်သွားရန်နှင့် ကလေးများ၏
 ဘဝတွေ့လတ်တလောနှင့်ရေရှည်အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ဖြစ်သည်။

Section B:



Save the Children

Save the Children – what we do



Dual mandate organisation: We work with development and in emergencies



Four priority strategic themes
– the Global Initiatives: Health and Nutrition, Child Protection, Education, and Child Rights Governance



Child protection, e.g.
emergencies, urbanisation

Section B:



Save the Children – ကျွန်တော်တိုက ဘဏ်လဲ



အစိုးရနှင့်မသက်ဆိုင်သောအဖွဲ့အစည်း။
။အရေးပေါ်အခြေအနေတွင် ဖွံ့ဖြိုးရေး တွေကို
ကျွန်တော်တို့လုပ်ပါတယ်။



ကူမှာတစ်ဝန်းလုံးက ပထမဦးခြေလှမ်းအဖြစ်ဖြင့်
ဆောင်ရွက်နေသော မဟာဗျာဗျာကျသောအရိက
ဦးစားပေးလေးခုံ။ ။ ကျွန်းမာရေး၊ အဟာရ၊
ကလေးကာကွယ်တောင့်ရောက်ခြင်း၊ ပညာရေး နှင့်
ကလေးဦးဆောင်ခွွှုံး အခွွှုံးအရေး



ကလေးကာကွယ်တောင့်ရောက်ခြင်း။ ။ ဥပမာ -
အရေးပေါ်အခြေအနေ၊ လူနေထူထပ်သော
မြို့ပြနေရေများ။

Section B:



Save the Children

Safeguarding

A child-safe organisation:

- Child Safeguarding Policy:
Rules for Keeping Children Safe
- Safe programmes and projects
- Reduce risk of harm
- Code of Conduct for staff
- Addressing violations
- Do no harm

Section B:



Save the
Children

ဘေးကင်းလုံခြုံရေး

ကလေးလုံခြုံသာအဖွဲ့အစည်းတစ်ခု...

- ကလေးဘေးကင်းလုံခြုံရေးမူဝါဒ-
ကလေးသူငယ်တွေကိုဘေးကင်းလုံခြုံရန်ထိမ်းသိမ်း
ရမည့်စည်းမျဉ်းစည်းကမ်းများ
- လုံခြုံသာစီမံချက်များ နှင့် စီမံကိန်းများ
- ဘေးအဆွဲရာယ်များကိုလျော့ချပါ
- ဝန်ထမ်းအတွက် လိုက်နာရမည့် ဝန်ထမ်းကျင့်ဝတ်
- ကျူးလွှန်ခြင်းများကို ပြောကြားပေးခြင်း
- မည့်သူ့ကိုမှ မထိခိုက်စေရေး



Section B:




Save the Children

Psychological first aid for children



SESSION 2

What is psychological first aid (PFA) for children?



Section B:



Save the Children


ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးမှု



Section B:

အပိုင်း-

ကလေးများအတွက်
စိတ်ပိုင်းဆိုင်ရာထော
က်ပံ့ပေးမှု
ဆိုတာဘာလဲ။



Save the Children

Psychological First Aid (PFA) is:

”

A description of a humane,
supportive response to a fellow
human being who is suffering and
who may need support.

- ▶ *From WHO, War Trauma Foundation and World Vision International (2011), based on Sphere (2011) & IASC MHPSS Guidelines (2007)*

Section B:



Save the Children

ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးပါ ဆိုတာကတော့...

”

လူသားတစ်ယောက်လို့ ခံစားနေခြင်း၊
အထောက်အပံ့ပေးလိုအပ်နေသူကို လူသားတစ်ညီးဆန်စွာ
ထောက်ပံ့ပြီးတုန်ပြန်ပါ။ ဖော်ပြချက်ထဲတွင်ဖြစ်ပါတယ်။

- ▶ Sphere-2011 နှင့် IASC MHPSS လမ်းညွှန်မှု -2007, ကိုအခြေခံပြီး
ကွဲမွှာစားနှင်းရှိကွဲအဖွဲ့WHO, စစ်သေးကြောက်ရှုံးမှု ဖောင်ဒေးရင်းWar
Trauma Foundation နှင့် နိုင်ငံတကာဆိုင်ရာ ကွဲမျှော်မှန်ချက် World
Vision International -2011 မှ

Section B:



Save the Children

PFA involves:

- Giving practical care and support that does not intrude
- Assessing needs and concerns
- Helping people access basic needs (e.g. food and water)
- Comforting people and helping them to feel calm
- Helping people connect to information, services and social supports
- Protecting people from further harm

Section B:



ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးမှု နာပါဝင်တာတွေကတော့...

- လက်တွေတောင့်ရှောက်မှုတွေ
နှင့်အထောက်အပံ့တွေ ပေးခြင်းကို
အထင်းမရမက မလုပ်ရဘူး
- သက်ဆိုင်မှုတွေနှင့် လိုအပ်ချက်များကို
လွှဲလာရမည်
- အခြေခံလိုအပ်ချက်တွေကို
လူတွေရရှိအောင်ကူညီခြင်း
(ဥပမာ-အစားအသောကာ ရေ)
- လူတွေစိတ်သက်သာရာရှုစေရန် ကူညီခြင်း
နှင့် နှစ်သိမ့်ဆွဲးနွေးပေးခြင်း
- လူမှုရေးအထောက်အပံ့တွေ၊
ဝန်ဆောင်မှုတွေ၊ သတင်းအုချက်များနှင့်
လူတွေကို ဆက္းသွယ်ပေးရန်ကူညီခြင်း
- လူတွေကို နောက်ထပ်အွွှါနရှယ် မကျေ
ရောက်အောင်ကာကွယ်တောင့်ရှောက်ခြင်း



Section B



Save the Children

PFA is *not...*

- Something only professionals
 - can give Professional
 - counselling
- A clinical or psychiatric intervention
- (although it can be part of good clinical care)
 - Psychological debriefing
 - Asking someone to analyse what happened to them or to put time and events in order
 - Pressing people to tell you their story

Section B:

Asking people details about how they feel or what happened



Save the Children




Luca Kleve-Ruidi Save the
Children



စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးပါ မဟုတ်တာတွေကတော့...

- အကယ့်ပညာရှင်တွေကသာပေးနိုင်တဲ့အရာ တစ်ခုခု
- ကျမ်းကျင်သော နှမ့်သိမ့်ဆွေးနွေးမှာ
- ဆေးခန်းတစ်ခု (သို့) စိတ်ရောပါနှင့်ဆိုင်သောကြားဝင်ဆောင်ရွက်ခြင်း (ငင်းက ကောင်းမှန်သော ဆေးခန်းတစ်ခုရဲ့ ပြုတိမှုအပိုင်းဖြစ်နိုင်သော်လည်း)
- စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သောအကြောင်းအရာများကို မေးမြန်းမှတ်သားခြင်း
- အဖြစ်အပျက်တွေကို အခိုန်နှင့် အစီအလိုက်ပြန်စီခြင်း (သို့) သူတို့ဘာဖြစ်ခဲ့တယ်ဆိုတာကို တစ်စုံတစ်ယောက်ကိုအကူးအညီတောင်းပြီး သူတို့ဘာဖြစ်ခဲ့တယ်ဆိုတာကိုအသေးစိတ်ပေါ်နေလေ့လာခြင်း
- လူတွေကို သူတို့အကြောင်းတွေကို ပြောရန် တွန်းအားပေးခြင်း
- ဘာဖြစ်တယ်၊ ဘယ်လိုခံစား ရတယ်ဆိုတာကို လူတွေကို အသေးစိတ်မေးမြန်းခြင်း





When do we provide PFA ?



During an emergency situation or immediately after a crisis event ...

- ... as part of capacity building in disaster preparedness in emergency prone areas
- ... during or after a crisis affecting a small group of children
- ... as immediate intervention with children who have been sexually or physically abused or neglected

Section B:



Save the Children



စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးမှု ကိုဘယ်အချိန်လုပ်မှလဲ။

အရေးပီးအခြေအနေတစ်ရပ်အတောအတွင်း နှင့်
ကျပ်တည်းတင်းမာမှု၊ အဖြစ်အပျက်တစ်ပြီးပြီးချင်း
အတောအတွင်း

- ☞ အရေးပီးအခြေအနေသက်ရောက်သာနေရာတွေမှ
သေးအာနရာယ်အတွက်ပြင်ဆင်ခြင်းမှ စွမ်းရည်
မြင့်တင်ခြင်း အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့်
- ☞ ကလေးသူ့ပေါ်အဖွဲ့သေးလေးတွေကို
သက်ရောက်သွားသော ကျပ်တည်းတင်းမာမှု
အတောအတွင်း (သို့) ဖြစ်ပြီးနောက်ပိုင်းတွင်
- ☞ လိပ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လစ်လျှော့ရှုခြင်း
စသော အလွှဲသုံးမှ ပြုခြင်းခံရသောကလေးများ
အတွက် ချက်ချင်းကြားဝင်ဆောင်ရွက်ရန်

Section B:



Save the Children

Why PFA for children

In crisis events children:

- React and think differently to adults
- Have specific needs according to their ages
- Are vulnerable to adverse effects due to their physical sizes and social and emotional attachments to care-givers



Section B:



Save the Children

ဘဏ္ဍာ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးပျွဲ ကလိုအပ်တာလဲ

ကျပ်တည်းတင်းမာမှုတွင်ပါဝင်သော ကလေးသူငယ်တွေမှာ-

- လူကြီးတွေနဲ့ကွဲပြားစွာတွေးခေါ်ကြတယ်၊ တိန့်ပြန်ကြတယ်
- သူတို့ရဲ့အသက်အရွယ်အလိုက် သီးသန့်လိုအပ်တာလေးတွေရှိတယ်
- ပြောစောင့်ရောက်သူတွေအပေါ်မှာ သူတို့ရဲ့ ရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးပျွဲ၊ လူမှုရေးနှင့် စိတ်ခံစာတွေ ဆက်နွယ်နေ့တွဲကြောင် ဆုံးကျိုးတွေသက်ရောက်စေပြီး အွန်ရယ်ကျရောက်စေတယ်

Section B:



Save the Children

Which children need PFA?



Not all children need PFA. Like adults, some children cope very well with difficult experiences.

Later today we will explore how children react to stressful events and how to identify children who are in distress and may need PFA.

Section B:



ဘယ်လိုပျိုးကလေးတွေက စီတိပိုင်းဆိုင်ရာထောက်ပံ့ ပေးမှု ကိုလိုတာလဲ ?



ကလေးတွေအကြန်လုံးက စီတိပိုင်းဆိုင်ရာ
ထောက်ပံ့ပေးမှုကိုမလိုပါဘူး။ လူကြီးကဲ့သော
တချို့ကလေးတွေက ခက်ခဲ့အတွေအကြုံတွေနဲ့
ကောင်းကောင်းဖြေရှင်းနိုင်တဲ့ သူတွေဖြစ်တယ်။

ဒီနေ့နောက်ပိုင်းမှာတော့ ကျွန်တော်တိုက
ကလေးသူငယ်တွေဟာ စီတိဖိစီးမှုအဖြစ်တွေ
ကိုသယ်လုံတုန်ပြန်တယ်၊ ပြီးတော့ စီတိဖိစီးမှု
ရနေတဲ့ကလေး နင် စီတိပိုင်းဆိုင်ရာထောက်ပံ့
ပေးမှု လိုအပ်နိုင်တဲ့ ကလေးသူငယ်တွေကို
ဘယ်လိုဖော်ထုတ်မယ်ဆိုတာကို ဂူးစမ်းစစ်
ဆေးမည် ဖြစ်ပါတယ်။

Section B:




Save the Children

Who can provide PEA?



Save the Children's protection staff



Save the Children partners who work directly with children: teachers, educators, social workers, others



Everyone who works to support children in a crisis situation

Section B:



Save the Children

ဘတ်ပိုင်းဆိုင်ရာထောက်ပံ့ ပေးမျှ ကိုဘယ်သူတွေပေးနိုင်သလဲ ?



Save the Children'မှ
ကလေးသူငယ်ကာကွယ်စောင့်ရောက်ခြင်း ဝန်ထမ်းတွေ



ကလေးတွေတိုက်ရိုက်လုပ်နေသော Save the Children
မိတ်ဖက်များ-ဆရာ/မ များပေသာပေးသူများ၊
လူမှုရေးလုပ်သားများ နှင့် တွော်ခြားသူတွေ



အကြပ်အတည်းအခြေအနေမှာ ကလေးသူငယ်တွေကို
အထောက်အပံ့ပေးရန်အလုပ်လုပ်သူတိုင်း

Section B:




Save the Children

Psychological first aid for children



SESSION 3

Children's reaction to crisis



Section B:



Save the Children


ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးမှု



Section B:

အပိုင်း-၃

အကြောင်အတည်းများအပေါ်
၅မှာကလေးတွေရဲ့တုန်ပြန်မှု



Save the Children

Common reactions of all age groups

- Signs of fear that the event will take place
- again Worry that their loved ones or they themselves will
- be hurt or separated
- Reactions to seeing their community destroyed
- Reactions to separation from parents and siblings
- Sleep disturbances

Section B:

အသက်အရွယ်အပိုပုံများ၏ ပုံမှန်တုန့်ပြန်ချက်များ

- အဖြစ်အပျက်နောက်တစ်ခေါက်ဖြစ်မှာကို တွောက်ရုံး သောလက္ဌကာ
- သူတို့ချစ်ဆင်ရသောသူတွေကိုစိုးရိမ်ခြင်း (သို့) သူတို့ကိုယ်တိုင်နာကျင်မှာ နှင့် ကဲ့ကွာသွားမှာကို စိုးရိမ်ခြင်း
- သူတို့ အသိုင်းအဂိုင်းပျက်စီးသွားခြင်းကို ကြည့်ခြင်းဖြင့်တုန့်ပြန်ခြင်း
- မိဘများ နှင့်ညီအစ်ကိုမောင်နာပျော်မှု ကဲ့ကွာသွားခြင်းအပေါ်မှာ တုန့်ပြန်ခြင်း
- အိပ်တာတွေပြောင်းလဲသွားခြင်း
- ငိုက္ခုးခြင်း

Section B:



Save the Children

Cognitive development



0-3

years

- No or limited language
- Communicate with body
- Very little or no understanding of an emergency or event

Physical contact = comfort

Greatest threat to an infant is to be

Section B:

Why ?



Save the Children

သတိပြုပိသောအရာများ ဖွံ့ဖြိုးလာခြင်း



- စကားနည်းခြင်း (သို့)လုံးဝမြောက်ခြင်း
- ခန္ဓာကိုယ်ဖြင့်ဆက်သွယ်ပြောဆိုခြင်း
- အရေးပေါ်အခြေအနေတစ်ရပ် (သို့) အပျက်အပျက်တစ်ခုကို
- နည်းနည်းသော်လည်းကောင်း (သို့)လုံးဝနားမလည်ခြင်း

ရုပ်ပိုင်းဆိုင်ရာထိတွေမှာ = နှစ်သိမ့်ပေးခြင်း

ကလေးသူငယ်တစ်ယောက်အတွက် အကြီးဟာဆုံးခြိမ်းခြားကိုမှတ်တော့
စွန့်ပစ်ခံရမှာဖြစ်ပါတယ်။


ဘဏ္ဍာဏ့်လဲ ?

Section B:



Save the Children

Case example



0 –
3
year
s



Two-year-old Elina was in a car accident.

She and her father were injured. The other passengers were unharmed but shocked.

For several weeks after the accident Elina refused to sit in a car, and she appeared nervous and agitated when in traffic.




Section B:



Save the Children

ဥပမာ-Case



အသက် ၂ နှစ်ရှိသာ အင်လင်းနာက ကားမတော်တဆတိုက်ခိုက်များ ပါဝင်ခဲ့ပါတယ်။ သူမနှင့်သူမအဖေက ဒါက်ရာရွဲပါတယ်။ တုရှားခရီးသည်တွေကတော့ အဆွဲရာယ်မဖြစ်ဘူးဒါ ပေါ်ပေါ် သတိလတ်သွားကြ တယ်။

မတော်တဆဖြစ်ပြီး
သုံးလေးပတ်ကြာသောအခါ
အင်လင်းနာ က
ကားပေါ်မှာထိုင်ရန်ငြင်းပယ်ပြီး၊ traffic
အချို့နှင့်မှာ စိုးရှိမှုများတွေ၊
လျှပ်ရှားမှုများတွေ ပေါ်လွှင်လာပါတယ်။

Section B:



Save the Children

Common reactions 0-3


years

- Cling more to parents
- Regression to younger behavior
- Changes in sleep and eating
- patterns Crying and irritability
- Afraid of things that did not frighten them before



Section B:

အများအားဖြင့်တုန်ပြန်ချက်များ



၀-၃ နှစ်

- မိဘများကို ပိုပြီးတွယ်ကပ်ခြင်း
- ပို ရှုံးသွယ်သောအပြုအမူများကိုပြသခြင်း
- ပုံမှန်အိပ်ခြင်း၊ ပုံမှန်စားခြင်းများပြောင်းလဲခြင်း
- ငိုးခြင်း နှင့် စိတ်တိုလွယ်ခြင်း
- အယင်ကာမကြောက်သောအရာများကို
ကြောက်တတ်လာခြင်း



Section B:



Save the Children

Common reactions



0-3 years

- Hyperactivity and poor concentration
- Changes in play activity:
 - Less or no interest in playing or only for short periods, repetitive play
 - Plays aggressively and in a violent way
- More opposing and demanding than before
- Very sensitive to how others react




Section B:



Save the Children

အများအားဖြင့်တုန်ပြန်ချက်များ



၀-၃ နှစ်

- အလွန်ပြောမှုနှင့် အရာရုံးမှုတိန်ခြင်း
ကတေသနများမှာပြောင်းလဲခြင်း:
- - ကတေသနမှာအရာရုံးနည်းခြင်း (သို့)လုံးဝစီတ်မဝင်စားခြင်း၊
ထပ်ကာထပ်ကာကတေသနများ
အချိန်အနည်းငယ်သာကတေသနများ
- ရန်လိုစ္စ နှင့် ကြမ်းကြမ်းတမ်းတမ်း အနေအထားဖြင့်ကတေသနများ
- ပိုပြီးဆွဲန့်ကျင်ခြင်း နှင့်
အယ်င်ကတေကိပ်ပိုပြီးမရပနေခိုင်းခြင်း
- ထုတေသနတွေဘယ်လိုတုန်ပြန်တယ်ဆို
တာအပေါ်မှာ ထိချုလွှယ်ကူခြင်း



Section B:



Save the Children

Cognitive development

4-6 years


- Language, but narrow understanding of the world. Everything is centred around personal experiences
- Does not understand the consequences of emergencies
- Still fully dependent on parents' reactions
- Preoccupied by death, but does not really understand that a dead person never comes back
- 'Magical' thinking

Section B:



Save the Children

သတိပြုမိသာအရာများ ဖွံ့ဖြိုးလာခြင်း




- စကားတော့ပြောတိပြီ၊ ကွဲမကြီးအပေါ်မှာနားလည်မျှနည်းသေးတယ်။ အရာတိုင်းက ကိုယ့်တွေအတွေအကြံပေါ်မှာလောက်ပဲရှုသေးတယ်။
- အရေးပေါ်အခြေအနေရဲ့အကြောင်းအကျိုးတွေကို နားမလည်သေးဘူး
- မိဘရဲ့တိန်ပြန်မှုတွေအပေါ်မှာအပြည့်စုံခို့ခို့နေတိန်ရှိသေးတယ်
- သေတယ်ဆိုတာသိတယ်၊ ဒါပေမယ့်သေတဲ့လူက ဘယ်တော့မှုပြန်မလာတော့ဘူးဆိုတာကို နားမလည်သေးဘူး
- ဖြည့်ပြီးတော့တွေးနေလေ့ရှိတယ်

Section B:



Save the Children

Case example



4 –
6
year
s



After the Bam earthquake in Iran, six-year-old Agada's father was severely shocked. From being a gentle, playful father he became unpredictable, angry and beat Agada for minor mistakes.

Agada, an otherwise happy and curious child, was quiet, wept easily and was clinging to her mother all day.




Section B:

One day at bedtime she told her mother: "I wish that daddy would become my real daddy again."



Save the Children

ဥပမာ-Case



၄
-
၆

နစ်



Section B:

အခါရန်နိုင်ငံမှာ (ဘန်) လျှင်နောက်ပိုင်းတွင် အသက် ၆ နှစ်ရှိသော အာဂါဒီ ရဲအဖော ပြင်းထန်စွာ သတိလတ်သွားခဲ့တယ်။ နှုံးညံ့ပြီး ကစားတတ်သောအဖော ခန့်မှန်းရ ခက် သော အေါသထွက်သော၊ အာဂါဒီရဲဘာမှ မဟုတ်စလောက်သော အမှားတွေကြောင့် ရူက်တဲ့သူဖြစ်သွားတယ်။

ပျော်ရွှင်ပြီးရူစမ်းသိချင်သော ကလေး အာဂါဒီက တိတ်ဆိုပြသွားခဲ့တယ်၊ အလွယ်ငိုတတ်လာခဲ့တယ်၊ နေ့တိုင်းသူမအမောက် တွယ်ကပ်လာ ခဲ့တယ်။

တနေ့အိပ်ချိန်မှာ သူမက သူမအမောက်ပြုတယ် “ငါအဖောမှန်တကယ်အယ်ကအဖောဖြစ်လာ ပို့ဝါဆ္ဆာပြုပါတယ်”



Save the Children

Common reactions

4-6 years

- Clinging to parents or other adults
- Regress to younger behaviour, e.g. thumb-sucking
- Stop talking
- Inactive or hyperactive
- Do not play or play repetitive games
- Anxious and worry that bad things are going to happen



Section B:



Save the Children

များသောအားဖြင့်တုန်ပြန်ချက်များ

၄-၆ နှစ်

- မိဘများ (သို့)တွေ့ခြင်းအရွယ်ရောက်သူတွေကို
တွယ်ကပ်ခြင်း
- ပိုမြဲးတော့သွေးပို့ဆယ်ရွယ်သွားခြင်း (ဥပမာ-လက်မစုတ်ခြင်း)
- စကားပြောရပ်သွားခြင်း
- မလုပ်ရားခြင်း (သို့) အလွန်လုပ်လုပ်ရားရားဖြစ်ခြင်း
- လုံးဝမကတားခြင်း (သို့)
ဂိမ်းတစ်ခုကိုထပ်ကာတလဲ့လဲ့ကတားခြင်း
- မကောင်းသောအရာတွေထပ်ဖြစ်မှာစိုးရိမ်ခြင်း
ကြောင့်ကြခြင်း

Section



Save the Children

Common reactions

4-6

years

- Sleep disturbances, including nightmares
- Changes in eating
- patterns Become
- easily confused
- Are unable to concentrate
- well Take on adult roles




Section B: Irritability



Save the Children

များသောအားဖြင့်တုန်ပြန်ချက်များ



C-G နှစ်

- ပုံမှန်မအိမ်ခြင်း၊ အိမ်မက်ဆိုးများမက်ခြင်း
- စားသောက်ခြင်းများပြေားလဲခြင်း
- လွယ်လွယ်ကူကူရှုပ်ထွေးလွယ်ခြင်း
- ကောင်းကောင်းအာရုံမစိက်နိုင်ခြင်း
- လူကြီးတာဝန်များကိုယူခြင်း
- ဒေါသထွက်လွယ်ခြင်း



Section B:



Save the Children

Cognitive development



years

- Still thinking concrete, but also some abstract and logical thinking
- Deeper understanding of how things are linked together, such as cause and effect, risks and vulnerabilities
- Interested in facts



Section B:

Understand that death is forever



Save the Children

သတိပြုမိသာအရာများ ဖွံ့ဖြိုးလာခြင်း



၇-၁၂ နှစ်

- အခိုင်အမာဖြစ်အောင်စဉ်းစားနေဆဲ၊ သို့သော် တရာ့က
စိတ်ကူးယာဉ် နှင့် ချိန်ဆက်ပြီးတွေးခေါ်ခြင်း
- အရာတွေကအတူတက္က ဘယ်လိုချိတ်ဆက်နေတယ်
ဆိုတာ၊ အကျိုးနှင့် အကြောင်း၊ အဆွဲရာယ်များနှင့်
အဆွဲရာယ်ကျရောက်လွှယ်မှု၊ တိုကိုပိုမိုနားလည်ခြင်း
- အချက်အလက်တွေအပေါ်များ စိတ်ဝင်စားခြင်း
- သေခြင်းဆိုတာထာဝရဆိုတာနားလည်ခြင်း



Section B:



Save the Children

Cognitive development



years

- Understand loss
- Struggle with change
- Divide the world into opposites: good-evil, right-wrong, reward-punishment
- Still some 'magical' thinking



Section B:



Save the Children

သတိပြုပိသာအရာများ ဖွံ့ဖြိုးလာခြင်း



- ဆုံးရုံးခြင်းကိနားလည်မှု
- ပြောင်းလဲမှု၊ တွေ့နှင့်အကွဲရောက်ခြင်း
- ကမာကြီးရဲ့ဆန့်ကျင်ဘက်တောက်ပိုင်းခြားခြင်း-ကောင်းခြင်း-ဆိုးခြင်း-ဟားခြင်း-ပုန်ခြင်း၊ ဆုချုံးမြင့်ခြင်း-အပြစ်ပေးခြင်း
- တချို့လိုအပ်ချပ်တွေကို ဖြည့်ပြီးတွေးခေါ်ဆဲ




Section B:



Save the Children

Case example



7 –
12
years



When Yi was nine years old, she was left with her aunt as her father and mother got divorced and both left to work in another part of the country.

Yi said: “If I had been a better girl, my parents would not have been divorced. I have to work hard in school so they can be proud of me and get back together.”




Section B:



Save the Children

ညပမာ-Case



ဦး
သုတေသန



ယီ ကအသက်အသက် ၉ နှစ်ဟာ
သူမအဖေနင့်အမေ ကျာသွားပြီး
နိုင်ငံရဲ့တ္ထားတစ်နေရာသို့ထွက်သွား
ပြီး သူမအဖော်နင့်ချုန်ထားခဲ့တယ်။

ယီ ကပြောတယ် "တကယ်လို ကျွန်မက
ပိုကောင်းတဲ့မိန်းကလေးတစ်ယောက်ဖြ
ာတိဖြစ်မယ်ဆိုရင်၊ ကျွန်မ မိဘတွေက
ကဲ့သွားမှာမဟုတ်ဘူး။ကျွန်မကျောင်းမှာ
မှာကြိုးတားရမယ် ပြီးတော့မှ
ကျွန်မကိုသူတို့ ဂုဏ်ယူပြီး
အတူတက္ကပြန်ပေါင်းနိုင်မှာ "

Section B:



Save the Children

Common reactions 7-12 years

- Level of physical activity changes
- Feel and behave
- confused Withdraw from
- social contact
- Talk about the event in a repetitive manner
- Are reluctant to go to school



Feel and express fear

Section B:



Save the Children

များသောအားဖြင့်တုန့်ပြန်ချက်များ



၇-၁၂ နှစ်

- ရုပ်ပိုင်းဆိုင်ရာလျှပ်ရားမှု၊ အဆင့်တွေပြေားလဲခြင်းများ
- ရုပ်တွေးစွာ ခံစားရပြီး ပြုမှုခြင်း
- လူမှုပေါင်းသင်းဆက်ဆံရေး မှန်တွေက်ခြင်း
- အကြောင်းအရာအဖြစ်အပျက်တစ်ခုကိုထပ်ကာထပ်ကာပြောခြင်း
- ကျောင်းမသွားချင်ခြင်း
- ကြောက်ရုံမှုတွေကို ဖော်ပြခံစားခြင်း



Section B:



Save the Children

Common reactions

7-12

- Negative impact on memory, concentration and attention
- Sleep and appetite disturbances
- Aggression, irritability,
- restlessness Somatic complaints
- (physical symptoms related to emotional stress)
- Concerned about other affected

Section B:

people Self-blame and guilt
feelings



Save the Children

များသောအားဖြင့်တုန်ပြန်ချက်များ

၁၇၁၂ နှစ်

- အလေးထားဂရိုက်ခြင်း၊ အာရုံစုံစိုက်ခြင်း နှင့် မှတ်ညာက်တွေ အပေါ်မှာ မကောင်းမှုတွေ သက်ရောက်ခြင်း
- အထားအသောက် နှင့် အိပ်စက်ခြင်းတွေမှာ အဆက်အဆဲရှိခြင်း
- ရန်မူခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ လုပ်ရားပုံမြန်ဆန်ခြင်း
- စိတ်ပိုင်းဆိုင်ရာမှတဆင့်ရပ်ပိုင်းဆိုင်ရာ ညည်းညှုခြင်း များ
(စိတ်ပိုင်းဆိုင်ရာ ဖီစီမှုမှာ ရပ်ပိုင်းဆိုင်ရာလက္ခဏာများသို့ ဆက်နွယ်ခြင်း)
- တော်းသက်ရောက်ခြင်းခံရသော လူများအကြောင်း ဆက်စပ်တွေးခေါ်ခြင်း
- ကိုယ့်ကို ကိုယ် အပြုစတင်ခြင်း နှင့် ဝမ်းနည်းပူဇွဲးခြင်း

Section B:



Save the Children

Cognitive development of teens:

Transition from child to adult

- Searching for own identity
- Peers more important, although still attached to family
- Understand perspectives of others
- Understand consequences on self and others
- Growing sense of responsibility

mixed with guilt
and shame

Section B:



Save the Children

ဆယ်ကျိုးသက်တွေခဲ့သတိပြုမိ
ပုဂ္ဂိုလ်သာအရာများ ဖွံ့ဖြိုးလာခြင်း
ကလေးမှလူကြီးသို့ပြောင်းလဲခြင်း


- ကိုယ်ပိုင်ဂုဏ်သိက္ခာအတွက်ရှာဖွေခြင်း
- မိသားစု နှင့်သံယောစဉ်ရှိသော်ကြားလည်း အပေါင်းအသင်းကအရေးကြီးလာခြင်း
- တွေားသူတွေခဲ့အမြင်ကိုနားလည်ခြင်း
- ကိုယ်တိုင် နှင့် တွေားသူတွေအပေါ်များ အကျိုးအကြောင်းတွေကို နားလည်ခြင်း
- ဝမ်းနည်းများ၊ ရှက်ကြောက်ခြင်း နှင့်အတူ
တာဝန်ယူမှုတွေကိုရောနောက်းထွားလာခြင်း

Section B:



Save the Children

Case example



Teen s



When Dieumerci was 13 years old, his village was attacked by rebels. Dieumerci's parents were killed, but Dieumerci and his two sisters managed to hide. They fled, were picked up by government soldiers and taken to a camp.




Dieumerci was encouraged to participate in youth activities, but refused: "How can I play football when I am now the man of the family?"

Section B:



Save the Children

ဥပမာ-Case



ဆယ်
ကျော်သာ
သင့်



ဒီညာမရစ် အသက် ၁၃ နှစ်တွင် သူတို့ရှာကို
ဂါးပြတွေလာတိုက်ခဲ့တ်။ ဒီညာမရစ် မိဘတွေက
အသတ်ခံရတယ် ဒါပေမယ့် ဒီညာမရစ် နင့်
သူညီမန်စုံယောက်ကပါန်းနိုင်လိုက်တယ်။
သူတို့ထွက်ပြေးသွားချိန်မှာ အစိုးရစစ်သားတွေက
ခေါ်ယူသွားပြီး ကယ်ဆယ်ရေး စဆန်းကို
ပို့လိုက်တယ်။

ဒီညာမရစ် ကိုလူငယ်လှပ်ရားမှတွေမှာပါဝင်ဖို့
တိုက်တွေန်းခဲ့တယ် ဒါပေမယ့် ငြင်းပယ်ခဲ့တယ်
“အခုပါက မိဘားစုံးဆောင်တစ်ယောက်ဖြစ်
နေတာ ဘယ်လိုလှပ်
ငါဘောလုံးကတားနိုင်မှာလဲ”

Section B:



Save the Children

Common reactions



Teen

- Feel intense grief
- Feel self-conscious or guilt and shame that they were unable to help those who were hurt
- Show excessive concern about other affected persons
- May become self-absorbed and feel self-pity

Changes in interpersonal relationships

Section B:



Save the Children

များသောအားဖြင့်တုန်ပြန်ချက်များ



သယ်ကျော်သာ်များ

- ပြင်းထန်စွာ ဝမ်းနည်းပူဆွေးခြင်း
- နာကျုင်ခံစားရသူတွေအပေါ်မှာ မက္ခာညီနိုင်းခြင်းကို ကိုယ့်ကိုယ့်တွေတွေးပြီး ဝမ်းနည်း အရှက်ရတေခြင်း
- တွေ့ခြားအကျိုးသက်ရောက်များခံရသောသူတွေကသူတို့နှင့်ပိုမိုသက်ဆိုင် တယ်ဆုံးတာကိုပြသခြင်း
- ကိုယ့်ကိုယ့်သနားစရွေကောင်း ခြင်း နှင့် ကိုယ့်ကိုယ်စိတ်ညစ်ခံစားစေလာခြင်း
- အပြန်အလှန်ဆက်ဆံရေးများပြောင်းလဲလာခြင်း

Section B:



Save the Children

Common reactions Teen S

- Increase in risk-taking behaviour, self-destructive behaviour, avoidant behaviour, aggression
- Experience major shifts in their view of the world A sense of hopelessness about the
 - present and the future
- Become defiant of authorities and

Section B:

parents Start to rely more on peers
for socialising



Save the Children

များသောအားဖြင့်တုန့်ပြန်ချက်များ

ဆယ်ရှုံးသော်သိများ

- သက်စွဲနှင့်ဆန်ဖျားအပြုအမှာ၊ ပိမိကိုယ်ကို ဖျက်စီးသောအပြုအမှာ၊ ရှေ့ငြေရှားနိုင်တ်ဆုံးသော အပြုအမှာ၊ ဒေါသထွေက်မှုတွေ တုံးပွဲးလာခြင်း
- ကွဲမှာကြီးအပေါ်သူတို့အပြင်မှာ အဓိကပြောင်းလဲမှုများ ကြံးတွေလာခြင်း
- ယခုနှင့်အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့ခြင်း
- မိဘတွေရဲ့ချုပ်ထိန်းမှုတွေကို အန်တုလာခြင်း
- လူမှုရေးအတွက် သူငယ်ချင်းအပေါင်းဖော်တွေမှာ ပိုမိုပိုမိုလာခြင်း

Section B:



Save the Children

How children react depends on



Age, developmental stage



How others, especially parents
and care-givers, react




What they have experienced



Past experiences such as abuse,
family violence and neglect

Section B:



Save the Children

ဘတ္တမှာမူတည်ပြီးကလေးတွေက ဘယ်လိုတိန့်ပြန်တာလဲ




အသက်ဖွံ့ဖြိုးမှုအဆင့် အပေါ်မှာ

တိရှိချောင်းသုတေသန၊ အထူးသဖြင့် မိဘတွေ နှင့်
ပြည့်စုစုပေါင်းရောက်သုတေသန
ဘယ်လိုတိန့်ပြန်တယ်ဆိုတဲ့အပေါ်မှာ

သူတို့ဘတ္တအတွေအကြံရှိတယ်ဆိုတဲ့
အပေါ်မှာ

အလွှာသုံးစားပြုမှာ၊ မိဘားစုအတွင်းအကြမ်း
ဖက်မှု နှင့် လစ်လျှို့ခြင်းစသော
အတိတ်အတွေအကြံတွေအပေါ်မှာ



Section B:



Save the Children




What experiences
do you think impact
how children react

Section B:



Save the Children



ဘယ်လိုပျေးအတွေအ^{ကြံ}
တွေက ကလေး
ထောက် ဘယ်လိုတူနဲ့
ပြန်တူနေရှုမှာသက
ရောက်တယ်လိုပေါင်ပါ
ဘာလဲ

Section B:



Save the Children

Experiences that affect

- Loss of one or more family members or friends Seeing seriously injured or dead bodies

Family members who remain missing after the event, including when their body has not been recovered, but they are presumed dead

Becoming hurt or sick because of the disaster or other event

Section B:



Save the Children

တိန်ပြန်ချက်များအပေါ်မှာသက် ရောက်သောအတွေအကြံများ

- သူငယ်ချင်းများ၊ မိဘားစုတစ်ယောက် (သို့)အများဆုံးရုံးခြင်း
- လူသေကောင် (သို့)ပြင်းထန်စွာအက်ရာရမှုကိုပြင်ခြင်း
- သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းများပြန်ပတောင်းနိုင်သောအခါ
သာအခါအပါအဝင်အဖြစ်အပျက်နောက်ပိုင်းတွင်ပျောက်ဆံ
ဆုံးနေပြီးသေသွားပြီလုံယူဆရသောမိဘားစုဝင်များ
- ထုခြားအပျက်ကြောင်း (သို့) ဘေးအန္တရာယ်ကြောင့်
နာကျုံမှု၊ နင့် ဖျားနာခြင်းများ ဖြစ်ပေါ်ခြင်း

Section B:



Save the
Children

Experiences that affect

- Being unable to evacuate quickly in a life-threatening situation
- Trapped, delayed evacuation
- Loss of home, school,
- Loss of belongings
- Previous experiences with loss, stressful events and other difficulties

Section B:



From UCLA Center for Public Health Disasters (2006). Listen, protect and connect. Psychological first aid for children, parents and other caregivers after natural disasters, Helping you and your child after disasters.




Save the Children

တန်ပြန်ချက်များအပေါ်မှာသက် ရောက်သောအတွေအကြံများ

- ဘဝအသက်စီမံခြောက်မှုခံရသောအာခြေအနေ ခြေအနေတွင် လူင်မြန်တွာမပြောင်းရွှေ့နိုင်ခြင်း
- ရောင်ပိတ်ခြင်း၊ ပြောင်းရွှေ့မှနောက်နဲ့ခြင်း
- ပိုင်ဆိုင်သောအရာများကျောင်း၊ အိမ်ဆုံးရုံးခြင်း
- အိမ်မွေးတိရွှေတာန်ဆုံးရုံးခြင်း
- တ္ထားအခက်အခဲများ နှင့် စိတ်ဖိတ်မှုရှုသော အဖွစ်အပျက်များ၊ ဆုံးရုံးမှုနှင့်အတူ ရော်အတွေအကြံများ

Section 11




Save the Children

Psychological first aid for children



SESSION 4

Identifying children
who need PFA, and
PFA action principles



Section B:



Save the Children


ကလေးများအတွက်စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု



Section B:

အပိုင်း-၄

PFAလိုဘေးကလေးများ
:ကိုဖော်ထုတ်ခြင်း နှင့်,
PFA လုပ်ငန်းစဉ်အတွက်
စည်းမျဉ်းစည်းကမ်းများ



Save the Children

Children at high risk of strong reactions are children who...

- Are separated from their family or care-givers
- Have watched loved ones or others being hurt or killed
- Have been physically hurt
- Feel threatened
- Are worried and concerned because their parents or care-givers are grieving or concerned too

Section B: Feel guilty about surviving when others died



Save the Children

**ပြင်းထန်စွာတူနှုန်းပြန်မှုတွေနှင်အဆောက်ရှာယ်မြင့်သောကလေး
တွေက ဘယ်လုံကလေးမျိုးဖြစ်မလဲ...**

- မိသားစု (သို့) ပြုစွာတွေ့ရောက်သူများမှာ ကွဲကွာသွားသောကလေးများ
- ချစ်ခင်ရသောသူ(သို့)တွေ့ရောက်သော နာကျင်တာ
(သို့)သေသွားတာကိုမြင်ရသော ကလေး
- ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံစားခဲ့ရသော ကလေး
- ခြိမ်းခြောက်ခံရသော ကလေး
- သူတို့ရဲ့မိဘများ(သို့)ပြုစွာတွေ့ရောက်သူများ ညီးညားမှု (သို့)
ပတ်သက်မှုတွေကြောင့် စိုးရိမ်မှု နှင့် သက်ဆုံင်မှုရှိသော ကလေးများ
- တွေ့သွေးသူတွေ သေသွားချိန်မှာ အသက်ရှင်သန်မှုအတွက် ဝမ်းနည်းပူဇွဲး
နေသော ကလေးများ

Section B:



Save the Children

Children with obvious signs of distress...

- Have physical symptoms of not feeling well, such as shaking, headaches, loss of appetite, aches and pains
- Cry a lot
- Are hysterical and panicking
- Are aggressive and try to hurt others (hit, kick, bite, etc.)
- Cling continuously to their care-givers




Section B:

စိတ်ဖိတ်းမှုလက္ခဏာများသိသာစွာပေါ်လွင်နေသောကလေးများ..

- တွန်ယိုခြင်း၊ ခေါင်းကိုကိုခြင်း၊ အစားအသောက်မရှိခြင်း၊ ကိုက်ခဲ့ခြင်းနင့် နာကျင်ခြင်း
စသောရုပ်ပွဲးဆုံးရှုံးရောလက္ခဏာများ
နေမကောင်းဖြစ်နေသောကလေး
- အလွန်ငိုနေသောကလေး
- စိတ်ချောက်ချားထဲကြော်ခြင်း နှင့်ထိတ်ထိတ်လန့်လန့်
ဖြစ်နေသော ကလေး
- ရန်လိုသော နင့် တြေားသာကိုနာကျင်အောင်
ပြောသော ကလေး (ရှုတ်ခြင်း၊ ကန်ခြင်း၊
ကိုက်ခြင်း၊ အစရှိသည့်ဖူး)
- ပြရှုစောင့်ရှောက်သူကိုအမြဲတမ်းတွယ်ကပ်နေသော
ကလေး

Section B:



Save the Children

Children with obvious signs of distress...

- Seem confused or disorientated
- Appear withdrawn or very quiet with little or no movements
- Hide or shy away from other people
- Do not respond to others, do not speak at all
- Are very scared




Section B:



Save the Children

စိတ်ဖိတ်မှုလက္ခဏာရားသိသာစွာပေါ်လွင်နေသောကလေးရား...

- မျက်စိလုည်နေသော၊ စိတ်ရှုပ်ထွေးမှုပံ့ပေါက်နေသော ကလေးနည်းနည်းလုပ်ရားမှု (သို့) လုံးဝမလုပ်ရားမှန်ငြုအတူ
- အလွန်တိတိဆတိနေသော (သို့) နှုတ်ထွက်ချင်ပုံဖော်ပြနေသော ကလေး
- တြေားလူတွေကို အဝေးကနေပုန်ရှောင်ခြင်း
(သို့)ရှက်ကြောက်နေသော ကလေး
- တြေားသူတွေကိုမတုန့်ပြန်သော၊ လုံးဝစကားမပြောသော ကလေး
- အလွန်ကြောက်ရုံးနေသော ကလေး



Section B:



Save the Children

Action principles for PFA for children

Look



Listen



Link

Adapted from WHO's Psychological First Aid: Guide for field workers'

Section B:



Save the Children

ကလေးများအတွက် PFA လုပ်ဆောင်ရန်
စည်းပျဉ်းစည်းကမ်းများ



↳ နားထောင်ပါ

↳ ချိတ်ဆက်ပါ

WHO's PFA မှပြင်ဆင်ချက်: ကွင်းဆင်းလုပ်သားတွေအတွက် လမ်းညွှန်

Section B:



Save the Children



- ▶ Check for safety
- ▶ Look for children with obvious urgent basic needs
- ▶ Look for children, parents and caregivers with serious distress reactions

Section B:



Save the Children



- ▶ လုပ်ခြင်းအတွက် စစ်ဆေးပါ
- ▶ ကလေးများအတွက် ထင်ရှားစွာ အရေးပေါ်
အခြေခံလုပ်အပ်ချက်တွေကို ကြည့်ပါ
- ▶ ပြင်းထန်သော စီတိဖိစီးမှုတုန်းပြန်မှန်င့် အတူ
ပြုစွာ စောင့်ရောက်သူ၊ မိဘများ နှင့် ကလေးသူ
ယောက်တွေကို ကြည့်ပါ

Section B:



Save the Children



- ▶ Approach children and parents or case-givers who may need support
- ▶ Ask about children and parents' or care-givers' needs and concerns
- ▶ Listen to children and their parents or care-givers, and help them feel calm

Section B:



Save the Children



- ▶ အထောက်အပံ့လိုအပ်မယ့် ကလေးတွေ၊
မိဘတွေ နှင့် ပြုစောင့်ရောက်သူတွေကို
ချည်းကပ်ပါ
- ▶ ကလေးနှင့်မိဘ (သို့) ပြုစောင့်ရောက်သူတွေ၏
လိုအပ် ချက်တွေ နှင့် သက်ဆိုင်မှုတွေကို ဖော်ပါ
- ▶ ကလေးတွေ၊ သူတို့မိဘတွေ (သို့)
ပြုစောင့်ရောက်သူတွေကို နားထောင်ပြီး
သူတို့ကိုစိတ်သက်သာရာရအောင်ကူညီပါ

Section B:



Save the Children



- ▶ Help children and their families to address basic needs and access services
- ▶ Help children and their families cope with problems
- ▶ Provide information
- ▶ Connect children and their families with each other, and with social support

Section B:



Save the Children



Section B:

- ▶ အခြေခံလိုအပ်ချက်တွေ နှင့် ဝန်ဆောင်မှုတွေရ ရှိရန် ကလေးနှင့် သူတို့မိသားစုတွေကို ကူညီပါ
- ▶ ကလေးနှင့်သူတို့မိသားစုကို ပြသနာတွေဖြေရှင်းနိုင်ရန်ကူညီပါ
- ▶ သတင်းအချက်အလက်တွေပေးပါ
- ▶ လူမှုရေးအထောက်အပံ့တွေနှင့်အတူ ကလေးများ နှင့်သူတို့ရဲ့မိသားစုများကို တစ်ညီး နှင့်တစ်ညီးချိတ်ဆက်ပေးပါ



Save the Children



Most children recover well if they...

- Are reunited with their parents or care-givers
- Have their basic needs met
- Feel safe and out of danger
- Receive support like psychological first aid for children

Section B:

ကလေးအများစုက အဆင့်ပြေလာတယ်၊ တကယ်လိုသူတို့...

- သူတို့မိဘတွေ(သို့) ပြရှစ်ငါးရောက်သူတွေနှင့်ပြန်လည်ပေါင်းစဉ်းတဲ့အခါ
- သူတို့အခြေခံလိုအပ်ချက်တွေပြည့်စုံသောအခါ
- အဆွဲရာယ်မှုလွှတ်မြောက်ပြီး လုပ်ခြေတယ်လို့ခံစာရသောအခါ
- ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုရရှိသောအခါ



Section B:



Save the Children

Children who may need extra help...

- Remain very distressed
- Maintain dramatic changes in personality and behaviour
- Cannot function daily in their lives
- Feel threatened
- Are at risk of doing harm to themselves or others

If a child is severely distressed, avoid leaving him or her alone. Stay with the child until the reaction has passed or until you can get help from others.

Section B:



Save the Children

အပိုအကူအညီလိုအပ်နိုင်သောကလေးများ....

- စိတ်ဖိစီးမှုကျန်ရှိနေသောကလေး
- တစ်ဦးတစ်ယောက်နှင့်စပ်ဆိုင်သော အခြင်းအရာ နှင့် အပြုအမူတွေမှာ
- သိသာစွာပြောင်းလဲခြင်းမျိုးရှိနေသောကလေး သူတို့နေ့စဉ်ဘဝတွေကို
- ပြန်လည်မတည်ဆောက်နိုင်သောကလေး
- ဌို့ခြောက်မှုကို ခံစားနေရသောကလေး
သူတို့ကိုယ်တိုင်(သို့) အခြားသူတွေကို
အန္တရာယ်ကျရောက်ဒေါ်လုပ်နေသောကလေး

ကတယ်လိုကလေးတစ်ယောက်ကစိတ်ဖိစီးမှုအခါခါခံစားရလှုပ်သူ /
သူမကိုတစ်ယောက်တည်းပချိန်ခဲ့ပါနှင့် မတုန်ပြန်မချင်း(သို့) သင့်အနေ
နဲ့တြေားတစ်ယောက်ဆီကအကူအညီမရမချင်း ကလေးနှင့်နေပါ။

Section B:



Save the Children

Who do you refer children to?

If a child is in severe distress, s/he should be linked to professional support.

Which options are available in your area?

Section B:



Save the Children

ကလေးကိုပည့်သူဆီကိုလွှာလဲ ?

Lတကယ်လိုကလေးတစ်ယောက်ကအခါခါစိတ်
ဖိစီးမှုခံရလျှင် သူ/သူမကို ကျွမ်းကျင့်စွာ ထောက်ပံ့
ပေး သူတို့ နှင့် ချိတ်ဆက်ပေးသင့်တယ်။

သင့်တို့ဒေသမာ ဘယ်လိုပျော်ဖြစ်နိုင်ခြေနည်း
လမ်းတွေရရှိနိုင်မလဲ။

Section B:



Save the Children


Psychological first aid for children



Section B:

SESSION 5

Initial contact
with distressed
children



Save the Children


ကလေးများအတွက်စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု



Section B:

အပိုင်း-၅


စိတ်ဖိစီးမှုရှုရှိနေသောကျ
လေးများ NSC ပထားမည့်း ဆုံး
ဆက်သွယ်ခြင်း




Save the Children

Action principles for PFA for children

Look



Listen



Link

Section B:



Save the Children

ကလေးများအတွက် PFA လုပ်ဆောင်ရန်
စည်းပျဉ်းစည်းကမ်းများ



↳ နားထောင်ပါ

↳ ချိတ်ဆက်ပါ

Section B:



Save the Children



Look

Approaching children and families



Attend to basic needs



Introduce yourself and explain who you are, what you do and why you are here



Use the word 'psychological' with caution

Section B:



Save the Children



ကလေးနှင့်မိသားစု ရုက္ခဗျားကပ်ခြင်း



အခြေခံလိုအပ်ချက်များကို စူးစိုက်ပါ



သင်ကဘာလိုအပ်ချက်များကိုဖော်ပေါ်စေပါ၊
ဘာလုပ်တယ်၊ သင်ဘယ်သူဆိုတာ ကို
သင့်ကိုသင်မိတ်ဆက်ပါ



စိတ်ပိုင်းဆိုင်ရာထောက်ပံ့များဆိုတဲ့စကားလုံး
ကို ရှင်းပြပြီးသတိဖြင့်သုံးပါ

Section B:



Save the Children



Look

Small
childre
n:

Approaching children and families



Sit or squat down next to the child, so you are at the same level



If appropriate in your culture, touch the child gently on the hand or shoulder while you are talking

Section B:



Save the Children



ကလေးရွှေ
ကလေးသူငယ်

ကလေးနှင့်မိသားစု စုကြိချုပ်းကပ်ခြင်း



ကလေးနှင့်တန်းတူဖြစ်ရန် ထိုင်ပါ (သို့)
ကလေးအနားမှာကပ်ပြီးထိုင်ချလိုက်ပါ



ကတယ်လို့သင့်ယဉ်ကေးမှာအရအဆင်
င်ပြေတယ်ဆိုရင် စကားပြောနေခိုန်မှာ လက်
ကို(သို့) ပခံးကို ဖြည်းညွှေးစွာ ပွဲတိပေးပါ

Section B:



Save the Children



Listen

The initial conversation



Seek information about the situation



Be gentle and do not



probe Speak slowly and

calmly



Listen carefully and stay focused



Be respectful and



compassionate Meet the

family with trust

Section B:



Save the Children



ပထေမညီးဆုံးစာ းစကားပြောခြား ဟန်း

- | | |
|---|--|
|  အခြေအနေသတ်းအချက်အလက်ကိုရှာ
ဖွေပါ |  အာရုံစိုက်ပြီး ဂရုတစိုက်နားထောင်ပါ |
|  သိမ်ဖွေပါ၊ စကားထိုးနှုက်မစမ်းကြည့်ပါနဲ့ |  မေတ္တရားထားပြီး လေးစားပါ |
|  တည်တည်ဖို့ပြုမှုများ
စကားပြောပါ |  ယုံကြည်မှာနဲ့ မိဘားစုကိုတွေ့ဆုံးပါ |

Section B:



Save the Children



Listen

The initial conversation

•Ask for permission from parents or care-givers before speaking at length with children

•When does this rule not apply?
?

Section B:



Save the Children



ပထမဗီးဆုံးစွဲ းစကားပြောခြား ဟန်း

•ကလေးနှင့်အချိန်အတိုင်းအတာတစ်ခုထိ
ထိစကားပြောခ် မိဘ(သို့) ပြု
စောင့်ရှောက်သူထံမှ ခွင့်ပြုချက်
တောင်ပါ။

•ဘယ်အချိန်မှာ ဒီစည်းကမ်းကို မသုံးလဲ ?

Section B:



Save the Children



Listen

The initial conversation



Have patience



Accept and support



emotions Offer hope

Section B:



Save the Children



ပထေမြို့းဆုံးစ
းဝဏားပြောခြ
ာခြင်း



ရိတ်ရှည်သည်းခံပါ



ခံစားချက်တွေကိုလက်ခံပြီးထောက်ပံ့ပေးပါ




မျှော်လင့်ချက်တွေ ကမ်းလှမ်းပါ

Section B:



Save the Children



Link

The initial conversation



Identify the most immediate needs and address these



Provide accurate



information Link to

Section B:

service providers



Save the Children



ရိုတ်ဆက်ခြင်း

ပထာမညီးဆုံးစံ းဝဏေးပြောခြား ဟခြင်း



အရေးပေါ်ချက်ချင်းလိုအပ်ချက်တွေကို
ဖော်ထုတ်ပြီး လမ်းညွှန်ပေးပါ



တိကျသောသတင်းအချက်အလက်ကိုပေးပါ



ဝန်ဆောင်မှုတွေနှင့်ရိုတ်ဆက်ပေးပါ

Section B:



Save the Children

Using a translator or



Select someone you trust



Explain how you would like to communicate



Ensure that the translator is aware of his or



her role Do not criticise, but double check



Be aware of gender issues

Section B:



Save the Children

ဘာသာ ပြန်သုံးခြင်း



သင်ယုံကြည်သောသူတစ်ယောက်ကိုရွှေ့ချယ်ပါ



သင်အနေနဲ့ဘယ်လိုဆက်ဆံချင်တယ်ဆိုတာကိုရှင်းပြမယ်



ဘာသာပြန်သူ/သူမတို့ရဲ့တာဝန်ကိုသိအောင်သေချာလှပ်ပါ



မဝေဖန်ပါနဲ့ ဒါပေမယ့် သေချာအောင်ပြန်စစ်ပါ



လိုင် (Gender) ကိစ္စနှင့်ပတ်သက်ပြီး သတိထားပါ

Section B:



Save the Children

Gender-awareness

Consider gender issues when communicating with children and their families

Try to have a colleague of the other gender nearby, in case his or her support is needed or is more appropriate

Section B:



Save the Children

လိပ်စုံဆိုင်ရာနှင့်ပတ်သက်ပြီးသိရှိခြင်း

ကလေးသူငယ် နှင့် သူတို့မှ
သား စုတို့ နှင့်ဆက်ဆံသော
အခါ လိပ် (Gender) ကိစ္စကို
စဉ်းစားပါ

ဒီကိစ္စမှာ လိပ်တူသူအဖော်
တစ်ယောက်၏အကာအညီ[။]
လိုအပ်ခြင်း (သို့) ပိုပြီးသင့်
တော်တယ်ဆိုရင် သူ/သူမ
ကိုအနားတွင်ခေါ်ထားပါ

Section B:



Save the Children

Psychological first aid for children

Section B:

Two-day training
programme (Day 2)



Save the Children

ကလေးများအတွက် စိတ်ပိုင်းဆုံးရာအထောက်အပံ့ပေးပါ

Section B:

၂-ရှုတ်သင်တန်း အစီအစဉ်
(ဒုတိယနေ့)



Save the Children


Psychological first aid for children



Section B:

SESSION 7

Communicating with children



Save the Children


ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးပါ။



Section B:

အပိုင်း-ဂ

ကလေးများနင်္တပြေ
ဆို ဆက်ဆံခြင်း



Save the Children

Training schedule Day 2

SESSION

7

SESSION

8

SESSION

9

SESSION

10

Communicating with
children

Children in
distress

Parents and care-
givers

Practic
e

Section B:



Save the Children

ဒုတိယနေ့ သင်တန်းအချိန်လယား

အပိုင်း-၇

ကလေးများ နှင့်ပြောဆိုဆက်ဆံခြင်း

အပိုင်း-၈

စိတ်ဖိစီးမျှခံနေရသောကလေးသူငယ်များ

အပိုင်း-၉

မိဘများ နှင့် ပြရှုတော့နေရသူများ

အပိုင်း-၁၀

လက်တွေလွှဲကျင့်ခြင်း

Section B:



Save the Children



Look

Good communication with children in distress



Help children feel calm



Speak softly and calmly



Sit next to or crouch, so you are at same



level Maintain eye or other contact, if



appropriate Notice non-distressing



things in environment Breathe calmly

Section B:



Save the Children



စိတ်ဖိတ်းမှုရှိသေကလေးသူငယ်များ နှင့် ကောင်းမွန်စွာဆက်ဆံပြောဆိုခြင်း

-  ကလေးသူငယ်များကိုစိတ်တည်ပြုမြှင့်အောင်ကူညီပါ
-  စိတ်တည်ပြုမြှင့်စွာဖြင့် နှုံးညွှန်ပြောဆိုပါ
-  ကလေးနှင့်တန်းတူဖြစ်စေရန် သေးနားမှာ (သို့)ဝပ်ပြီးထိုင်ပါ
-  သင့်တော်မယ်ဆိုရင် မျက်စိ (သို့) တြေား ဆက်သွယ်မှုတွေထိန်း ထားပါ
-  စိတ်ပူပင်ခြင်းဖြစ်စေသောအရာများ မရှိသောပတ်ဝန်ကျင်ဖြစ်အောင်သတိထားပါ
-  စိတ်တည်ပြုမြှင့်စွာ ဖြင့်လေရှုပါ

Section B:



Save the Children



Listen

Good communication with children in distress



Be patient. Building trust takes time



Practise active listening:

- Pay attention
- Show you are listening
- Encourage the child to talk
- Respond without judging

Section B:



Louise Dyring Mbae/Save the Children



Save the Children



စိတ်ဖိတ်မှုကြိသောကလေးသူငယ်များ နှင့် ကောင်းမွန်စွာဆက်ဆံပြောဆိုခြင်း



စိတ်ရှည်သည်းခံပါ။ အချိန်ယူပြီးယုံ
ကြည်မှုတည်ဆောက်ပါ



တက်ကြုသောနားထောင်မှုကို အသုံးချပါ...

- အာရုံစိုက်ပါ
- သင်နားထောင်နေတယ်ဆိုတာကိုပြပါ
- စကားပြောဖို့ကလေးကိုတိုက်တွန်းပါ
- ဆုံးဖြတ်ခြင်းမပါဘဲ တုန်ပြန်ပါ

Section B:



Save the Children



Listen

Active listening

g...



Validates the child



Enhances mutual



understanding Reduces stress



and tension Encourages



problem-solving Improves

Section B:

feelings of safety and hope



Save the Children



တက်ကွဲ့နားထောင်ခြင်း..



ကလေးကို အတည်ပြုပါ



အပြန်အလှန်နားလည်မှုကို မြင့်တင်ပါ



စိတ်ဖိစီးမှုတွေ နှင့်တင်းမာမှုတွေကို လျှော့ချပါ



ပြသနာဖြေရှင်းခြင်းအတွက် တွေ့န်းအားပေးပါ



နှော်လင့်ခြင်း နှင့် လုံခြုံသောခံစားများကို မြင့်တင်ပါ

Section B:



Save the Children



Listen

Five
element



Section B:

Active listenin g..1

- 1 Attentive focus
- 2 Paraphrasing
- 3 Encouragement
- 4 Questioning and clarifying
- 5 Summarising





လိုအပ်ချက်
(၅) ၃
→

တက်ကွဲစာနားထောင်ခြင်း..

- 1** အလေးအနက်ဝရုစိက်တတ်ခြင်း
- 2** အဓိပ္ပာယ်ပြည့်စံရှင်းလင်းအောင် ပြန်လည်ဖော်ပြခြင်း
- 3** တိုက်တွန်းခြင်း
- 4** မေးခွန်းမေးခြင်း နှင့် ရှင်းလင်းခြင်း
- 5** ခြိုင်သုံးသပ်အကျဉ်းချုပ်ရေးသားခြင်း

Section B:



Save the Children



Listen

Attentive focus



Active listening..

- Do not talk, just listen
- Block out any distractions
- Do not interrupt
- Be aware of your body language

Recognise and control your own

Section B:

listening
barriers and emotional triggers



Save the Children



အလေးအန
ကိုရှိ
တိတတ်ခြင်း
→

Section B:

တက်ကွဲ့နားထောင်ခြင်း..

- မပြောပါနှင့် နားသာ နားထောင်ပါ
- မည့်သည့်စိတ်လွှင့်ပံ့ခြင်းကိုမဆိုတားဆီးပါ
- ကြားဖြတ်မပြောပါနှင့်
- သင့်ရဲ့ခန္ဓာကိုယ်အနေအထားကို သတိထားပါ
- သင့်ရဲ့ကိုယ်ဝိုင် စိတ်ဝိုင်းဆိုင်ရာခလုတ်များနှင့်
နားထောင်ခြင်းပြောင်းလဲခြင်းများကို ထိမ်းချုပ်ပြီး

သတိထားပါ



Save the Children



Listen

Paraphrasi



Active
listenin
g...



Repeat key
words



Mirror what was said



Describe rather than interpret



Beware of non-verbal

contradictions

Section B:



Save the Children



တက်ကျစွာနားထောင်ခြင်း..

အဓိပ္ပါယ်ပြည့်စုံရှင်
င်းလင်းအောင်
ပြန်လည်ဖော်ပြခြင်း



- အဓိကစကားလုံးမားကို ထပ်ကာထပ်ကာပြောပါ
- ဘာပြောသွားတယ်ဆိုတာကိုပြန်ကြည့်ပါ
- အဓိပ္ပါယ်ဖွင့်ဆိုခြင်းထက် ရှင်းလင်းပြောကြားပေးပါ
- နှုတ်ဖြင့်မမှန်မကန်ကြောင်းပြောဆိုခြင်းကိုသတိပြုပါ

Section B:



Save the Children



Encourag
e- ment



Active
listenin
g...



Convey warmth and positive
feelings



Verbal and non-verbal
encouragement

Section B:



Save the Children



တက်ကျစွာနားထောင်ခြင်း..

တိုက်တွန်းခြင်း



အပြုသဘ္ဗာဆောင်ရွယ် ခံစားချက်နှင့်
ဆွဲးနွေးမှုဂီလာအောင်ပြောင်းလဲပေးခြင်း



နှစ်ဖြင့်သော်လည်းကောင်း၊
နှစ်ဖြင့်မဟုတ်ဘဲသော်လည်းကောင်း
တိုက်တွန်းပေးခြင်း

Section B:



Save the Children



Listen

Questioning and clarifying



Active listening...

g...



Use open-ended questions. E.g.
“Where were you when it
happened?

Explore topics that are relevant to
the child’s perspective and
experience



Avoid probing

Section B:



Save the Children



တက်ကွဲစာနားထောင်ခြင်း..

မေးခွန်းမေးခြင်း
ခြင်း နှင့်
ရှင်းလင်းခြင်း



အဖွင့်မေးခွန်းများအသုံးပြုပါ။ (ဥပမာ-
ဖြစ်ပျက်တွဲအခါ သင်ဘယ်မှာလဲ။



ကလေး၏အတွေအကြံ။ အာဘော် နှင့်
သင့်လျှော်သာခေါင်းစဉ်တိ စွဲစပ်သေချာပါ



ထိုးနှုဂ်စမ်းကြည့်မေးခြင်းကို ရှောင်ကြည်ပါ

Section B:



Save the Children



Listen

Summarising...



Active listening



Reflect what the child has been saying throughout the conversation



Identify and reflect important key points the child has raised

Section B:



Save the Children



တက်ကွဲစာနားထောင်ခြင်း..

ခြုံးသုံးသပ်အကျဉ်း
အကျဉ်းချုပ်ရေး
ရုံးသားခြင်း



စကားပြောခြင်းတစ်လျှောက်ကလေးဘာပြော
သွားတယ်ဆိုတာကို ဆင်ခြင်းသုံးသပ်ခြင်း



ကလေးပြောသွားသောအစိတ် အချက်တွေကို
ဆင်ခြင်သုံးသပ်ပြီး ဖော်ထုတ်ခြင်း

Section B:



Save the Children



Listen

Good communication with children in distress



Do not probe



Be sensitive and focused



Primary focus is the child



Accept and support emotions



Use triangulation

Section B:



Save the Children



စိတ်ဖိစီးမှုကြိသောကလေးသူငယ်များ နှင့် ကောင်းမွန်စွာဆက်ဆံပြောဆိုခြင်း



ထိုးနှုက်စမ်းကြည့်မေးခြင်း ပိုးမလုပ်ပါနဲ့



အာရုံစုံစိုက်ပြီး အလေးအနက်ထားပါ



ပထာမညီးစွာအာရုံစိုက်ရမှာက ကလေးဖြစ်သည်




စိတ်ခံစားချက်မားကို လက်ခံပြီး ထောက်ပံ့ပေးပါ



သုံးပွင့်ဆိုင်စစနစ်ကိုအသုံးပြုပါ (လူပစ္စည်း နှစ်ပျိုးလုံးဖြစ်နိုင်သည်)

Section B:



Link

Good communication with children in distress



Connect children and families
with each other



Provide accurate information



Help children and families

access

Save the Children (2004), *So you want to involve children
in research?*

services and social support

Section B:



Save the Children



စိတ်ဖိတ်းပုဂ္ဂိုသာကလေးသူငယ်များ နှင့် ကောင်းမွန်စွာဆက်ဆံပြောဆုံးခြင်း



ကလေးများနှင့်မိသားစု များကိုတစ်ညီးနှင့်
တစ်ညီးချိတ်ဆက်ပေးခြင်း



တိကျသေချာသောသတ်းအချက်အလက်များကိုပေးခြင်း



လူမှုရေးအထောက်အပံ့တွေ နှင့် ဝန်ဆောင်မှုတွေရ
အောင် ကလေးသူငယ်များ နှင့် မိသားစု ဝင်များကို ကူညီပါ

Save the Children (2004), ဒီပို့ဆိုရင် သင့်အနေနဲ့ ကလေးသူငယ်တွေကို
လိုက်စစ်ဖွေရာခြင်းမှာ ပါဂ်ချင်ပါသညား။

Section B:



Save the Children